

News Letter (March and April) in 2019

STIMU ၏ BA(Hons) Business Administration ကျောင်းသား/သူများ Industry Visit သွားရောက်ခြင်း

STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော BA(Hons) Business Administration နှင့် BA(Hons) Accounting ဘွဲ့ သင်တန်းများတွင် တက်ရောက်လျက်ရှိသော Foundation , First Year နှင့် Second Year ကျောင်းသားကျောင်းသူ (၄၁)ဦးသည် ၂၀၁၉ခုနှစ်မေလ (၂) ရက်နေ့နှင့် (၃)ရက် နေ့များတွင် ဆရာ၊ ဆရာမများ၏ ဦးဆောင်မှုဖြင့် စာတွေ့သာမက လက်တွေ့ လုပ်ငန်းများတွင်ပါ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ Yangon Stock Exchange သို့ Industry Visit သွားရောက်လေ့လာခဲ့ကြပါသည်။





BEng(Hons) ကျောင်းသား/သူများ၏ ပဉ္စမအကြိမ် Internship Certificate Awarding Ceremony

STIMU Architecture Design Project Jury in May 2019

STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော BEng (Hons) Second Year Second Semester Architectural Engineering ကျောင်းသား၊ ကျောင်းသူများ၏ Architectural Design Project များကို Report တင်ပြပြီး Presentation ပြုလုပ်မှုများကို အ ကဲဖြတ်အမှတ်ပေးသည့်ပွဲကို ၂၀၁၉ ခုနှစ် မေလ (၂) ရက်နေ့ မနက် (၁၀)နာရီမှ ညနေ (၃) နာရီအထိ MICTpark အတွင်းရှိ STI Myanmar University ၊ အခန်း အမှတ် (၃၀၇) တွင်ပြုလုပ်ခဲ့ပါသည်။





STI Myanmar University ၏ Engineering ဌာနမှ Isreal Architect Lecturer Mr.Guy Nir ၏ ဦးဆောင်ညွှန်ကြားမှုနှင့် Presentation အဖွဲ့ပေါင်း စုစုပေါင်း (၈)ဖွဲ့အတွက် အကဲဖြတ်စစ်ဆေး အမှတ်ပေးသူ Jury များ အဖြစ် Mr .Raphael Monnier (Blue Temple Architecture and Interior) နှင့် STI Myanmar University ၏ Engineering ဌာနမှ Lecturer Mr.Guy Nir တို့ ဆောင်ရွက်ပြီး ကျောင်းသား/သူများ၏ ဖန်တီးပြုလုပ်ချက်များအပေါ် အကြံပြုဆွေးနွေးကာ အကဲဖြတ်အမှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

STIMU ၏ Industry Advisory Board Meeting and

Internship Insurance Signing Ceremony

STI Myanmar University သည် University of Bedfordshire (UK) နှင့် ပူးပေါင်းဖွင့်လှစ်သော ၂၀၁၉/၂၀၂၀ ပညာသင်နှစ် BEng (Hons) Architectural Engineering ,BEng (Hons) Civil Engineering, BEng (Hons) Electronic Engineering နောက်ဆုံးနှစ်သင်တန်းသို့ တက်ရောက်ကြမည့် ကျောင်းသား/သူ (၃၆)ဦးအား မေလ (၂၀) ရက်နေ့မှ စ၍ Internship များစေလွှတ်မည်ဖြစ်ပါသည်။



၂၀၁၉ခုနှစ် မေ(၁၇)ရက်နေ့ ညနေ ၂ နာရီမှ ၃ နာရီအထိ " Industry Advisory Board Meeting" ကိုပြုလုပ်ခဲ့ရာ STI Myanmar University ၏ Board of Directors များ ၊ Faculty of Engineering မှ Dean နှင့် ဌာနမှူး များ ၊ ဆရာ/ဆရာမများနှင့်အတူ Industry Advisory Board မှ လုပ်ငန်းရှင်များ ၊ Myanmar Construction Entrepreneurs Association(MCEA) ၏ Advisor ဦးဝင်းဌေး ၊ YTU မှ အငြိမ်းစားပါမောက္ခဆရာမကြီး ဒေါ်ချိုချို (Mother Land Construction Ltd) ၊ လက်ထောက်မန်နေဂျာ ဦးကျော်စိုးလွင် (Peace Myanmar Electric Holding Co.Ltd) တို့နှင့် Internship ကာလအတွင်း လိုအပ်သည့် အကြောင်းအရာ ၊ အချက်အလက်များ၊ ဆက်လက်လုပ်ဆောင်ရန် အကြံပေးချက်များကို နှစ်ဦးနှစ်ဖက် ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ညနေ (၃) နာရီမှ (၄)နာရီအထိ Internship Insurance Signing Ceremony ကိုကျင်းပခဲ့ရာ STI Myanmar University ၏ Dean of Faculty of Engineering ဆရာကြီး ဒေါက်တာ ဦးသိန်းတန် ၊ ပါမောက္ခဌာနမှူးဆရာကြီး ဦးပါစီမျိုးမြင့်တို့မှ အမှာစကားပြောကြားခဲ့ပြီး Myanmar Construction Entrepreneurs Association(MCEA) ၏ Advisor ဦးဝင်းဌေး မှ အလုပ်သင်ဝန်ထမ်းများအား ကြိုဆိုစကားနှင့် သိရှိလိုက်နာရမည့် စည်းကမ်းနှင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။



ဆက်လက်ပြီး STI Myanmar University ၏ Faculty of Engineering ဌာနမှ Lecturer ဆရာမ ဒေါ်ရည်မွန်အောင်မိုး ကလည်း ချိတ်ဆက်ထားသော ကုမ္ပဏီဖြစ်သော MKT ကုမ္ပဏီ နှင့် Peace Myanmar Electric Holding Co.Ltd များအကြောင်း နှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်း အသေးစိတ်ရှင်းပြခဲ့ပြီး IKBZ ၏အာမခံမှ တာဝန်ရှိသူကလည်း insurance ၏ သိရှိသင့်သည့် အကြောင်းများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူများက Insurance Signing အတွက် လိုအပ်သော စာရွက်စာတမ်းများဖြည့်စွက်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

STIMU မိသားစု ကဆုန်ညောင်ရေသွန်းပွဲတော်

၂၀၁၉ ခုနှစ် မေလ ၁၈ ရက်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့်နေ့တွင် STI Myanmar University ၏ Student Council မှ ကြီးမှူးကာ ညနေ ၃:၀၀ နာရီ မှ ၅:၀၀ အတွင်း စွယ်တော်မြတ်စေတီတော်ကြီးတွင် ညောင်ရေသွန်းလောင်းပြီး စတုဒိသာကျွေးမွေးခဲ့ကြပါသည်။



Evaluation of Private Healthcare in Thailand & Planning for Your Future Seminar ကျင်းပခြင်း

၂၀၁၉ခုနှစ်မေလ (၁၉) ရက်နေ့ တွင် Mr.Kamonsak Reungjarearnrung Assistant CEO of Bangkok Dusit Medical Services (Bangkok Hospital Group) သည် STI Myanmar University သို့လာရောက်၍ Evaluation of Private Healthcare in Thailand & Planning for Your Future Seminar ကို မနက် (၉)နာရီမှ နေ့လည် (၁၂) နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ယင်း Seminar တွင် Mr.Kamonsak သည်

STIMU ၏ MBA (Hospital and Health Science Management) ကျောင်းသားများနှင့် တွေ့ဆုံခဲ့ပြီး မိမိမြစ်သန်းခဲ့သော ဘဝတလျှောက် ကြိုးစားမှုဖြစ်စဉ်နှင့် အတွေ့အကြုံများကို မျှဝေခဲ့ပါသည်။



STI Myanmar University ရွှေဘိုသာ Campus Advanced Diploma in Business Management ကျောင်းသား/သူများ၏ အပန်းဖြေခရီးစဉ်

STI Myanmar University ရွှေဘိုသာ Campus မှ ဆရာဆရာမများနှင့် Advanced Diploma in Business Management တက်ရောက်နေကြသော ကျောင်းသား/သူများသည် ၂၀၁၉ ခုနှစ် မေလ ၂၃ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ချောင်းသာကမ်းခြေသို့ ဥညမအိပ်ငှက် အပန်းဖြေခရီးစဉ်တွင် ဖျော်ရွှင်စွာသွား ရောက်ခဲ့ကြ ပါ သည်။



BA (Hons) Business Administration & Accounting နောက်ဆုံးနှစ်ဖြေဆိုအောင်မြင်ပြီးသော

ကျောင်းသား/သူများအား ဂုဏ်ပြုခရီးစဉ်

STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော BA(Hons) Business Administration နှင့် BA(Hons) Accounting နောက်ဆုံး နှစ်ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား/သူ (၄၆) ဦးအား ဂုဏ်ပြုသောအားဖြင့် STI Myanmar University မှ ရန်ကုန်-မန္တလေး-ကလေးစရီးစဉ်ကို ဆရာ၊ဆရာမများ ဦးဆောင်၍ ၂ ဝင်ရန်ဖွဲ့စည်း (၁) ရက်နေ့မှ (၃) ရက်နေ့အထိ သုံးရက်တာ ပျော်ရွှင်စွာ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။



ခရီးစဉ်အတွင်း ကျောင်းသား/သူများသည် မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကို ဦးစိုက်ဖူး မျှော်ခြင်းဖြင့် စတင်ပြီး STIMU ၏ မန္တလေး Campus သို့သွားရောက်ကာ မန္တလေး STI ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ကာ Info Session နှင့် Experiences Sharing Session များကို ပြုလုပ်ခဲ့ကြပြီး ဘာသာရပ်အသီးသီးကိုလေ့လာသင်ယူပုံများ၊ Internship ဆင်းစဉ်ရရှိခဲ့သော အ သိပညာများနှင့် လူ လုပ်ငန်းခွင်အတွေ့အကြုံများ၊ Site Visit သွားရောက် လေ့လာစဉ် ရရှိခဲ့သော ဗဟုသုတများနှင့် Final Year တွင် ပညာသင်ကြား ခြင်းအတွေ့ အကြုံများ ဆောင်ရန် ရှောင်ရန်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ရာတွင် မန္တလေး STI ကျောင်းသား/သူများ က သိလိုသည်များကို စိတ်ဝင်တစားရင်းရင်း နီးနီး ဝေ မးမြန် ဝေ ဆွေးနွေးခဲ့ကြပါသည်။



ဆက်လက်ပြီးကျောင်းသား/သူများသည် မန္တလေးမြို့၊ ရတနာမုနိနှင့် ကုသိုလ်တော်ဘုရားများကို လှည့်လည်ဖူး
 မျှော်ခဲ့ကြပြီး ကလေးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။ ကလေးမြို့တွင် တက္ကသိုလ်
 ကျောင်းသား/သူဘဝ အမှတ်တရ မီးပုံပွဲကို ပျော်ရွှင်စွာ ဆင်နွှဲကြပြီး ကလေးမြို့နာရီစင်၊ ကလေး View
 Point ၊ ပင်းတယရှိ ရွှေဥမင်လိုက်ဂူတော် နှင့် ကလေးမြို့ရှိ အထင်ကရနေရာများသို့
 လှည့်လည်သွားရောက်ကာ ရန်ကုန်မြို့သို့ အေးချမ်းစွာ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရပါသည်။

-

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၏ "Destiny " Seminar ကျင်းပခြင်း

၂၀၁၉ခုနှစ် ဇွန်လ ၅ရက် မနက် (၁၀)နာရီမှ နေ့လည် (၁၂)နာရီအထိ ရန်ကုန်မြို့၊ MICT park အတွင်းရှိ STI Myanmar University တွင် STIMU ၏ Seminar Series 2019 စတုတ္ထအကြိမ်မြောက် Seminar အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး ၏ "Destiny" အမည်ရှိ Seminar ကိုပြုလုပ်ခဲ့ပါသည်။ ။



ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးသည် စကော့ပူနိုင်ငံ National University of Singapore တွင်ပညာသင်ကြားခဲ့ပြီး စကော့ပူနိုင်ငံ၏ ခေါင်းဆောင်မှုဆို င်ရာအသိအမှတ်ပြု ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုများ လည်းချီးမြှင့်ခြင်းခံ ခဲ့ ရသူဖြစ်သည်။ မြန်မာနိုင်ငံ၏လူမှုရေးဆို င်ရာ လှုပ်ရှားမှုများ တွင်လည်း တ တက်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူ လူမျိုးရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးသည် Destiny Seminar တွင် စကော့နိုင်ငံ ပညာရေးစနစ်နှင့် မိမိဖြတ်သန်းခဲ့သောဘဝအတွေ့အကြုံများ၊ အတွေးအမြင်များ အပြင် လူငယ်များ မိမိကိုယ်ကိုယ် အား ကိုးစေရန်၊ ကိုယ်နိုင်ငံ၊ ကိုယ်လူမျိုး၏ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရန် ကြိုးစားရှုန်းကန်ရမှုများနှင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၏ အရေးပါပုံကို သာကေများ ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။



ထို့အပြင် စဉ်းစားတွေးခေါ်ပုံတွေးခေါ်နည်း များ ၊ အနာဂတ်ဘဝတွင် လူငယ်များရင်ဆိုင်ကြုံတွေ့ရမည် ၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအပြင် ကောင်းမွန်သော ယန္တရားတစ်ခု တည်ဆောက်နိုင်ရန် တက္ကသိုလ် နှင့် ၊ အစိုးရ ချိတ်ဆက်လုပ်ဆောင်သင့်ကြောင်း စိတ်ဝင်စားဖွယ်ရာ ဆွေးနွေးဟောပြောချဲ့ရာ ကျောင်းသား/သူ များ က မိမိတို့ သိလိုသည်များကို စိတ်အားထက်သန်စွာ မေးမြန်းနွေးရာတွင် ဝန်ကြီး မှ ပြန်လည်ဖြေကြား ခဲ့ပါသည်။ ဆက်လက်၍ STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဝန်ကြီးနော်ပန်းသဏ္ဍာမျိုးအား အမှတ်တရလက်ဆောင်ပေးအပ်ကာ အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။



ထိုအခမ်းအနားသို့ STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း ၊ Board of Directors များ၊ Faculty အသီးသီး မှ Consultants ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ၊ STI Student Council နှင့်ကျောင်းသားကျောင်းသူများ အပြင် STIMU မန္တလေးနှင့်ရွှေဘိုသာကျောင်းခွဲများမှ ကျောင်း/သူ သူများ ကလည်း video conference ဖြင့် စိတ်ပါဝင်စားစွာ တက်ရောက်ဆွေးနွေးကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ ကြောင်း သိရှိရပါသည်။

၂၀၁၉ ဇွန်လဆန်းတွင်ကျင်းပခဲ့သော STIMU ရွှေဘုံသာ Campus ၏ Graduation Ceremony

STI Myanmar University သည် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော အင်္ဂလန်နိုင်ငံရှိ University of Bedfordshire (UK) နှင့် ပူးပေါင်း၍ Business Management စီးပွားရေး စီမံခန့်ခွဲမှု ဘာသာရပ်တွင် Professional တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့သင်တန်း များကို ကမ္ဘာ့အဆင့်မီသင်ကြား ဖွင့်လှစ် ပေးလျက်ရှိပါသည်။ STI Myanmar University ၏ ရွှေဘုံ သာ ကျောင်းခွဲတွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး သော Advanced Diploma in Business Management (ADBM), Diploma in Business Management(DBM) , Certificate in Business Management (CBM) သင်တန်းများ၏ သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲ အခါ အခမ်းအနားကို ၂၀၁၉ခုနှစ် ဇွန်လ (၉)ရက်နေ့ မနက် (၉)နာရီမှ နေ့လည် (၁၂) နာရီအထိ လှိုင်တက္ကသိုလ်နယ်မြေ MICT park အတွင်းရှိ Main Conference Hall တွင် ကျင်းပခဲ့ပါသည်။



အဆိုပါ ADBM, DBM နှင့် CBM အောင်မြင်ပြီးသူများသည် the University of Bedfordshire(UK) မှတိုက်ရိုက်ချီးမြှင့်သည့် BA(Hons) Business Administration Program ၏ နောက်ဆုံးနှစ် ဂုဏ်ထူးတန်းသို့ တိုက်ရိုက်ဝင်ခွင့်ရရှိပြီး ၊ အခြားဘွဲ့ (သို့)လုပ်သက်နှစ်နှစ် နှင့် အထက်ရှိပြီး သတ်မှတ်ထားသော အင်္ဂလိပ်စာ အရည်အချင်းပြည့်မီသူများသည် MBA Program သို့ တက်ရိုက် ဝင်ရောက်ခွင့်ရရှိကြပါသည်။



ထိုအခမ်းအနားတွင် နိုင်ငံတော်သီချင်းဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်းဖြင့် ၎င်း အခမ်းအနားကို စတင်ခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ STI Myanmar University ၏ Consultant ဆရာမကြီး ဒေါက်တာ ဒေါ်လှမြင့်က ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် ADBM, DBM, CBM သင်တန်းများမှ ထူးချွန်ဆု ရရှိသူများအား ဆုများ အအသီးသီး ချီးမြှင့်ခဲ့ပြီး ထူးချွန်ဆု ရရှိသူများကိုယ်စား Advanced Diploma အောင်မြင်ပြီးစီးသူ မမေဖူးကိုကိုကလည်းကောင်း ၊ သင်တန်းဆင်းခ အောင်လက်မှတ်ရ ရှိသူများ ကိုယ်စား Diploma အောင်မြင်ပြီးစီးခဲ့သူ မမေသူကြွယ်က လည်းကောင်း မိမိတို့၏ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်စကားများလည်း ပြောကြားခဲ့ပါသည်။





ဆက်လက်၍ STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း က မုဒိတာစကား ပြောကြားပြီး နောက် ဆရာ/ ဆရာမကြီးများ က အောင်မြင်ပြီးစီး သော ကျောင်းသား ၊ ကျောင်းသူ စုစုပေါင်း (၂၂၆) ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ ၊ တက်ရောက်လာသော ဧည့်သည်များကို အကျွေးအမွေးဖြင့် ဧည့်ခံခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

University of Bedfordshire (UK) မှ Account Manager Ms Sarineh Tahmasi STIMU သို့ လာရောက်ခြင်း

ကမ္ဘာ့အဆင့်မှီ အ ရည်အသွေးပြည့် ပညာရေးကို စဉ်ဆက်မပြတ်မြှင့်တင်ရန် ရည်ရွယ်၍ STI Myanmar University ၏ မိတ်ဖက်တက္ကသိုလ် တစ်ခု ဖြစ်သော University of Bedfordshire (UK) မှ တာဝန်ရှိသူများ မကြာခဏလာရောက်လေ့ရှိရာ ၂၀၁၉ခုနှစ် ဇွန်လအတွင်းတွင် UOB ၏ Account Manager Ms Sarineh Tahmasi သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ STIMU Campus များသို့လာရောက်ခဲ့ ပါသည်။

ရှေးဦးစွာ ဇွန်(၄)ရက်နေ့ နံနက် ပိုင်းတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း ၊ Board of Directors များနှင့်တွေ့ဆုံကာ STIMU တွင်လက်ရှိသင်ကြားနေသော Program များနှင့် ထပ်မံဖွင့်လှစ်မည့် Program များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် BA(Hons) Business Administration Program တွင် တက်ရောက်နေ ကြသော ကျောင်းသား/သူ များနှင့် တွေ့ဆုံခဲ့ပြီး သင်ကြား/ သင်ယူမှုများကို “ Class observations ” ပြုလုပ်ခဲ့ပါသည်။ ညနေပိုင်းတွင် Faculty of Business မှ ဆရာ/ဆရာမများ ၊ Link Coordinator များနှင့်တွေ့ဆုံခဲ့ပြီး Business ကျောင်းသား/သူများအတွက် ဘာသာရပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ အထောက်အကူပေးနိုင်ရန် ရင်းနှီးစွာ အခက်အခဲများအကြောင်း ၊ တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက် STIMU ၏ Marketing Team နှင့် Admission Team တို့ လည်းတွေ့ဆုံကာ UOB နှင့် STIMU တို့ပူးပေါင်းဖွင့်လှစ်ထားသော Program များအတွက် Marketing and Recruiting Strategies များအကြောင်း ဆွေးနွေးခဲ့ပါသည်။



ဇွန်(၅)ရက်နေ့ နံနက်ပိုင်းတွင် MBA Coordinator ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့ပြီး MBA Program အတွက် အသစ်ထပ်မံဖွင့်လှစ်မည့် Exist Pathway များအကြောင်းကို အကြံပြုဆွေးနွေးခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရကရင်တိုင်းရင်းသား လူမျိုးရေးဝန်ကြီး နော်ပန်းသဏ္ဍာမျိုး၏ "Destiny Seminar" ကို တက်ရောက်ခဲ့ပါသည်။ ထို့နောက် Engineering ဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး University of Bedfordshire ၏ Engineering System BREO အတွက် လိုအပ်သည့်အထောက်အကူများအား ဆွေးနွေးကူညီပေးခဲ့ပါသည်။ ညနေပိုင်းတွင် Operation Department မှ administrator, team Member များနှင့်တွေ့ဆုံခဲ့ပြီး STIMU ကျောင်းတွင်းလုပ်ငန်းစဉ်များကိုတင်ပြခဲ့ပြီး STI မှ UOB၏ သင်ရိုးအသစ်များ ပြောင်းလဲလျှင် ကြိုတင်အသိပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ဇွန် (၇) ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိကာ STI Myanmar University Mandalay Campus မှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်များ အကြောင်း ၊ ထပ်မံဆောင်ရွက်မည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ ညနေပိုင်းတွင် STIMU မန္တလေး Campus ရှိ ဆရာ/ဆရာမ များ ကျောင်းသား/သူများနှင့် တွေ့ဆုံပြီး သင်ကြားမှု အရ အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

STI Myanmar University မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးသူများအတွက်

Info Day Session ကျင်းပခြင်း

STI Myanmar University ၏ "Info Day Session" အခမ်းအနားကို ၂၀၁၉ခုနှစ် ဇွန်လ (၁၅)ရက်နေ့ နေ့လည် (၁)နာရီမှ (၃)နာရီအထိ MICT park အတွင်းရှိ STI Myanmar University (4th) floor တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် အခမ်းအနားစတင်ကြောင်း ကြေငြာပြီးနောက် STI Corporate Video ကိုပြသခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး University of Bedfordshire မှ Link Coordinator



Dr.Yongmei Bentley မှလည်း University of Bedfordshire (UK) နှင့် STI Myanmar Universityတို့ ချိတ်ဆက်လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Business ဘွဲ့ကိုရရှိခဲ့ပြီး ယခုအချိန်တွင် STI Myanmar University တွင် MBA (general) တက်ရောက်နေသော မခန့်ခန့်ကျော် ၊ BA(Hons) Civil Engineering ဘွဲ့ရ မောင်သော်သူနိုင်ဝေနှင့် BA(Hons) Civil Engineering တွင် နောက်ဆုံးနှစ်သင်တန်းတက်ရောက်နေသော မောင်အောင်မင်းစိုးကလည်း STI Myanmar University တွင် တက်ရောက်သင်ကြားနေသော ပညာသင်ကြားမှု အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး အခမ်း



အနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ထိုအခမ်းအနားသို့ ဧည့်သည်များ စုစုပေါင်း (၁၅၀)ခန့်တက်ရောက်ခဲ့ကြပြီး STI Myanmar University Campus ကို လည်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်။

University of Bedfordshire (UK) ၏ link Coordinator Dr.YongMei Bentley

STIMU သို့လာရောက်ခြင်း

၂၀၁၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့ မှ ၁၇ ရက်နေ့အထိ University of Bedfordshire (UK) မှ Link Coordinator Dr Yongmei Bentley သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ STI Myanmar University Campus များသို့လာရောက်ခဲ့ပါသည်။ ရှေးဦးစွာ ဇွန်လ (၁၄)ရက်နေ့ မနက်ပိုင်းတွင် STIMU၏ Faculty of Business Coordinator များ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/သူ ကိုယ်စားလှယ်များ ၊ BA(Hons) Business Administration ၏ " Course Committee Meeting " ကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ နေ့လည်ပိုင်းတွင် BA (Hons) Final Year တက်ရောက် နေသော ကျောင်းသား/သူများနှင့် တွေ့ဆုံခြင်း၊ Class Observation ပြုလုပ်ခြင်းတို့ အပြင် ကျောင်းတက်နေစဉ် ကြုံတွေ့ရသော အတွေ့အကြုံများနှင့် အခက်အခဲများကို မေးမြန်းဆွေးနွေးပေးခဲ့ပါသည်။



ဇွန်လ (၁၅)ရက်နေ့ မနက်ပိုင်းတွင် MBA (General) နှင့် MBA (Hospital and Health Services Management) ဘွဲ့များအတွက် သင်ကြားလျှက်ရှိသော ဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး “ Course Committee Meeting” ပြုလုပ်ခဲ့ပါသည်။ နေ့လည်ပိုင်းတွင်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး သော ကျောင်းသား/သူများ အတွက် ပြုလုပ်သော “ Info Day Session” တွင် University of Bedfordshire (UK) နှင့် STI Myanmar University တို့ပူးပေါင်းလုပ်ဆောင်နေသော ဘွဲ့ကြို/ဘွဲ့လွန် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် STIMU တွင် မဟာဘွဲ့ သင်တန်းများတက်ရောက်နေသော ကျောင်းသား/သူများအတွက် Training Program ပြုလုပ်ရာ BREQ, Session On Guided Learning , Library Resources , Journal Reading , Mitigation & Academic appeals တို့နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးသင်ကြားပေးခဲ့ပါသည်။



ဇွန်လ (၁၆) ရက်နေ့တွင် မန္တလေး STIMU Campus သို့ သွားရောက်၍ MBA ဘွဲ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများ အတွက် Training Program နှင့် Info Day Session များကို ပြုလုပ်ခဲ့ပါသည်။ ဇွန်လ (၁၇)ရက်နေ့တွင် Faculty မှ ဆရာ /ဆရာမများ STIMU မန္တလေး Campus ရှိ BA(Hons) Business Administration Program မှ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံပြီး Class Observation ပြုလုပ်ကာ သင်ကြားမှု အရည်အသွေးပိုင်းဆိုင်ရာ များဆွေးနွေးခဲ့ ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

STI MU School Academy ဖွင့်လှစ်ခြင်း

STI Myanmar University သည် ၂၀၁၉ခုနှစ် ဇွန်လ (၂၀)ရက်နေ့တွင် STI Myanmar University မှ တက္ကသိုလ် ဝင်တန်းမအောင်မြင်သေးသူများအတွက် အခွင့်အလမ်းသစ်တစ်ရပ်အဖြစ် STIMU School Academy ကို အမှတ် ၃၉ (အေ) တော်ဝင်လမ်း ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။



STI MU School Academy သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သော ကျောင်းသားကျောင်းသူများ အတွက် First Diploma Level 2 Programကို (၁)နှစ်ကြာ သင်ယူပြီး သည်နှင့် စီးပွားရေး ၊ အင်ဂျင်နီယာ၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ ကျန်းမာရေးသိပ္ပံ အစရှိသော ဘွဲ့သင်တန်းများကို ဆက်လက် သင်ယူ ခွင့်ရနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။



ယင်းအခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း ၊ Board of Directors များ ၊ STI Myanmar University ၏ Consultant ဆရာ/ဆရာမကြီးများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ STI Myanmar University ၏ Consultant ဆရာမကြီး ဒေါက်တာ ဒေါ်လှမြင့်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ကြွရောက်လာသော ဧည့်သည်များအား အကျွေးအမွေးဖြင့် ဧည့်ခံကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။